

၁၉၅၅ ခုနှစ်၊ ဘဏ္ဍာတော်အက်ဥပဒေ။

[၁၉၅၅ ခုနှစ်၊ အက်ဥပဒေ အမှတ် ၄၂။]

အောက်ပါအတိုင်း အက်ဥပဒေအဖြစ် ပြဋ္ဌာန်းလိုက်သည်။

၁။ ။ အမည်တို့နှင့် စတင်အာဏာတည်သည့်နေ့ရက်။ ။ (၁) ဤအက်ဥပဒေကို ၁၉၅၅ ခုနှစ်၊ ဘဏ္ဍာတော် အက်ဥပဒေဟုခေါ်ရမည်။

(၂) ဤအက်ဥပဒေသည်၊ ၁၉၅၅ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့တွင် စတင်အာဏာတည်ရမည်။

၂။ ။ အမြတ်တော်ခွန်နှင့် နောက်ထပ်အခွန်တော် စည်းကြပ်သည့် နှုန်းများ။ ။ (၁) ပုဒ်မခွဲ (၃)နှင့် (၄)ပါ ပြဋ္ဌာန်းချက်များနှင့် မဆန့်ကျင်စေဘဲ၊ ၁၉၅၅ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့မှ အစပြုမည့်နှစ် အတွက် အောက်ပါအတိုင်း အခွန်တော်စည်းကြပ်ရမည်-

(က) ဤအက်ဥပဒေ၏ပဌမ ဇယားအပိုင်း ၁ တွင် သီးခြားဖော်ပြထားသည့် နှုန်းများအတိုင်းအမြတ် တော်ခွန်နှင့်

(ခ) မြန်မာနိုင်ငံအမြတ်တော်ခွန် အက်ဥပဒေ ပုဒ်မ ၅၅ ပါ ကိစ္စများအလို့ငှါ ဤအက်ဥပဒေ၏ ပဌမ ဇယားအပိုင်း ၂တွင် သီးခြားဖော်ပြထားသည့် နှုန်းများအတိုင်း နောက်ထပ်အခွန်တော်။

(၂) ၁၉၅၆ ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက်နေ့တွင် ကုန်ဆုံးသည့်နှစ်အတွက် အခွန်တော်စည်းကြပ်ခြင်း၊ သို့တည်းမဟုတ် ပြန်ပေးခြင်းပြုလုပ်ရာ၌ စည်းကြပ်ခံရသူ၏ စုစုပေါင်းဝင်ငွေတွင်၊ အလုပ်လုပ်၍ရသည့် ဝင်ငွေပါဝင်လျှင်၊ ထိုဝင်ငွေ၏ ငါးပုံတပုံနှင့်ညီမျှသောငွေကို၊ ထိုသူ၏ စုစုပေါင်းဝင်ငွေမှ မြန်မာနိုင်ငံ အမြတ်တော်ခွန် အက်ဥပဒေ ပုဒ်မ ၁၅-က (၁)ပါ ပြဋ္ဌာန်းချက်များနှင့်အညီ နုတ်ရမည်။ သို့ရာတွင် ထိုသို့နုတ်သောကျပ်ငွေမှာ မည်သည့်အချက်တွင်မျှ လေးထောင်ထက် မပိုစေရ။ ထို့ပြင် စည်းကြပ်ခံရ သူမှာ ကုန်သည်အစုစပ်လုပ်ငန်းတွင် ပါဝင်သူဖြစ်လျှင်၊ ထိုကုန်သည်အစုစပ်လုပ်ငန်း အပေါ်တွင် အခွန်တော်စည်းကြပ်ရာ၌ အလုပ်လုပ်၍ရသည့် ဝင်ငွေအတွက်ခွင့်ပြုသမျှငွေကို အဆိုပါနုတ်ရမည့် ငွေထဲမှ လျှော့ရမည်။ ထိုခွင့်ပြုသည့်ငွေမှာလည်း ကုန်သည်အစုစပ်လုပ်ငန်း၏ အမြတ်ငွေများတွင် ထိုသူ၏အမြတ်ဝေစုနှင့်သက်ဆိုင်သမျှသော ငွေသာဖြစ်ရမည်။

(၃) ၁၉၅၅ ခုနှစ်၊ အောက်တိုဘာလ ၁ရက်နေ့မှ အစပြုမည့်နှစ်အတွက် မြန်မာနိုင်ငံ အမြတ်တော်ခွန် အက်ဥပဒေပုဒ်မ ၁၈၊ ပုဒ်မခွဲ (၂)အရ၊ “လစာငွေများ” ခေါင်းစဉ်အောက်တွင် စည်းကြပ်နိုင်သည့် အလုပ်လုပ်၍ ရသောဝင်ငွေမှ အမြတ်တော်ခွန်နုတ်ရန်အလို့ငှါ၊ နုတ်ရမည့် အမြတ်တော်ခွန်ကို တွက်သော အခါ၊ ဤခေါင်းစဉ်အောက်ရှိ စည်းကြပ်ခံရသူ၏ ခန့်မှန်းခြေစုစုပေါင်း ဝင်ငွေမှ ထိုအလုပ်လုပ်၍ရသော ဝင်ငွေ၏ ငါးပုံတပုံနှင့် ညီမျှသောငွေကို လျှော့ရမည်။ သို့ရာတွင် ထိုသို့လျှော့သော ငွေမှာ မည်သည့် အခါတွင်မျှ ကျပ်ငွေလေးထောင်ထက်မပိုစေရ။

(၄) ၁၉၅၅ ခုနှစ်၊ အောက်တိုဘာလ ၁ရက်နေ့မှအစပြုမည့်နှစ်အတွက် မြန်မာနိုင်ငံ အမြတ်တော်ခွန် အက်ဥပဒေပုဒ်မ ၁၈၊ ပုဒ်မခွဲ (၂) အရ၊ “လစာငွေများ” ခေါင်းစဉ်အောက်တွင် စည်းကြပ်နိုင်သည့် ဝင်ငွေမှအမြတ်တော်ခွန် နုတ်ရန်အလို့ငှါ နုတ်ရမည့်အမြတ်တော်ခွန် (နောက်ထပ်အခွန်တော်မပါ) ကို တွက်သောအခါ၊ ဤခေါင်းစဉ်အောက်ရှိ

စည်းကြပ်ခံရသူ၏ ခန့်မှန်းခြေစုစုပေါင်းဝင်ငွေမှ မြန်မာနိုင်ငံ အမြတ်တော်ခွန်အက်ဥပဒေ ပုဒ်မ ၁၅-က (၂) အရ မယားနှင့်သားသမီးများအတွက် ခွင့်ပြုသည့်ငွေကို လျှော့ရမည်။

(၅) ဤပုဒ်မပါ ကိစ္စများအတွက်၎င်း၊ ဤပုဒ်မအရ စည်းကြပ်သည့်အခွန်တော်နှုန်းများအတွက်၎င်း၊ “စုစုပေါင်းဝင်ငွေ” ဆိုသည့်စကားရပ်မှာ၊ မြန်မာနိုင်ငံအမြတ်တော်ခွန် အက်ဥပဒေပါ ပြဋ္ဌာန်းချက် များနှင့်အညီ၊ အမြတ်တော်ခွန်၊ သို့တည်းမဟုတ် နောက်ထပ်အခွန်တော်ဆိုင်သင့်ရာရာ ကိစ္စများအတွက် သတ်မှတ်သည့်အတိုင်း စုစုပေါင်းဝင်ငွေကို ဆိုလိုသည်။ ထို့ပြင် “အလုပ်လုပ်၍ရသည့်ဝင်ငွေ” ဆိုသည့်စကားရပ်မှာ၊ ထိုအက်ဥပဒေ ပုဒ်မ ၂၊ အပိုဒ် (၆-က) တွင်၊ ထိုစကားရပ်ကို အဓိပ္ပါယ်ဖော်ပြ ထားသည့်အတိုင်းပင်ဖြစ်သည်။

၃။ ။ ရောင်းဝယ်လုပ်ကိုင်မှုအမြတ်အစွန်းခွန်။ ။ ၁၉၅၆ ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက်နေ့တွင် ကုန်ဆုံးသည့်နှစ်အတွက်၊ မြန်မာနိုင်ငံအမြတ်တော်ခွန် အက်ဥပဒေအရ အခွန်စည်းကြပ်ခြင်းနှင့် သက်ဆိုင်သော မည်သည့် အထက်နှစ်အတွက်မဆို ၁၉၄၈ ခုနှစ်၊ ရောင်းဝယ်လုပ်ကိုင်မှု အမြတ်အစွန်းခွန် အက်ဥပဒေ ပုဒ်မ ၄ အရ၊ စည်းကြပ်သော အခွန်တော်သည်၊ စည်းကြပ်ထိုက်သည့် အမြတ်အစွန်း၏ ဆယ်ခြောက်နှင့်သုံးပိုင်းနှစ်ပိုင်း ရာခိုင်နှုန်းနှင့်ညီမျှရမည်။

၄။ ။ ရောင်းဝယ်လုပ်ကိုင်မှု အမြတ်အစွန်းခွန်စည်းကြပ်ရန်ဖြစ်စေ၊ မှားယွင်းချက်များ ပြင်ရန်ဖြစ်စေ မည်သည့်ကာလ အပိုင်းအခြားအတွင်း ဆောင်ရွက်ရမည့်အကြောင်း။ ။ ၁၉၅၆ ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက်နေ့တွင် ကုန်ဆုံးသည့်နှစ်အတွက် ရောင်းဝယ်လုပ်ကိုင်မှု အမြတ်အစွန်းခွန် စည်းကြပ်ခြင်းနှင့် စပ်လျဉ်း၍ ၁၉၄၈ ခုနှစ်၊ ရောင်းဝယ်လုပ်ကိုင်မှု အမြတ်အစွန်းခွန် အက်ဥပဒေမှာ၊ ထိုအက်ဥပဒေ ပုဒ်မ ၁၁ နှင့် ၁၅ တွင် “နှစ်နှစ်” ဆိုသည့် စကားရပ်ပါရှိသည့် နေရာတိုင်း၌ ထိုစကားရပ်အစား “လေးနှစ်” ဆိုသည့်စကားရပ်ကို ထည့်သွင်းထားဘိသကဲ့သို့ အဓိပ္ပါယ်ကောက်ယူရမည်။

၅။ ။ စာပို့တိုက်နှုန်းများသတ်မှတ်ခြင်း။ ။ ၁၉၅၅ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့မှစသောနှစ်အတွက်၊ ဤအက်ဥပဒေ၏ ဒုတိယဇယားကို၊ မြန်မာနိုင်ငံ စာပို့တိုက်အက်ဥပဒေတွင်၊ ထိုအက်ဥပဒေ၏ ပဌမဇယားအဖြစ် ထည့်သွင်းရမည်။

၆။ ။ သကြားပေါ်တွင် အကောက်တော်။ ။ သကြား (နိုင်ငံတွင်းအကောက်တော်) အက်ဥပဒေ ပုဒ်မ ၃၊ ပုဒ်မခွဲ (၂)၊ အပိုဒ် (၁) နှင့် (၂) တွင် မည်သို့ပင်ပါရှိစေကာမူ၊ ခန့်စာရီသကြားပေါ်တွင် အကောက်တော်ကို တဟုန်ထိုးပိတ်လျှင် ငွေရှစ်ကျပ်နှုန်းဖြင့် စည်းကြပ်ရမည်။ ထို့ပြင် ထန်းသကြားမှ တပါး၊ အခြားသကြား အားလုံးပေါ်တွင် အကောက်တော်ကို တဟုန်ထိုးပိတ်လျှင် ငွေတဆယ့်နှစ်ကျပ်နှုန်းဖြင့် စည်းကြပ်ရမည်။

၇။ ။ ပြည်ထောင်စုမြန်မာနိုင်ငံတွင်း ပြုလုပ်သောစီးကရက်များပေါ်တွင်အကောက်တော်။ ။ စီးကရက် အကောက်တော်အက်ဥပဒေ ပုဒ်မ ၃ (၁) တွင် မည်သို့ပင်ပါရှိစေကာမူ၊ ပြည်ထောင်စုမြန်မာနိုင်ငံတွင်း ပြုလုပ်သော စီးကရက်များပေါ်တွင်၊ နိုင်ငံတွင်းအကောက်တော်ကို စီးကရက်အလိပ် ၁,၀၀၀ လျှင် ငွေငါးဆယ်ကျပ်နှုန်းဖြင့် စည်းကြပ်ရမည်။

၈။ ။ မော်တော်ဓါတ်ဆီပေါ်တွင်အကောက်တော်။ ။ မော်တော်ဓါတ်ဆီ(နိုင်ငံတွင်းအကောက်တော်) အက်ဥပဒေ ပုဒ်မ ၃၊ ပုဒ်မခွဲ (၁) တွင်ဖြစ်စေ၊ အခြားတည်ဆဲတရားဥပဒေတရပ်ရပ်တွင်ဖြစ်စေ၊ မည်သို့ပင် ပါရှိစေကာမူ၊ မော်တော်ဓါတ်ဆီပေါ်တွင် အကောက်တော်ကို အင်ပီရီရယ်တဂါလံလျှင် ငွေတကျပ်နှင့် ငါးပြားနှုန်းဖြင့် စည်းကြပ်ရမည်။

၉။ ။ ပြည်ထောင်စုမြန်မာနိုင်ငံ အရက်ချက်ရုံတွင်ချက်သော နိုင်ငံခြားအရက်ပြန်ပါသည့် အရက်ပေါ်တွင် အကောက်တော်။ ။

မြန်မာနိုင်ငံယစ်မျိုးအက်ဥပဒေ ပုဒ်မ ၂၄နှင့် ၂၅ တွင်သော်၎င်း၊ အခြားတည်ဆဲ တရားဥပဒေ တရပ်ရပ်တွင်သော်၎င်း၊ မည်သို့ပင်ပါရှိစေကာမူ၊ ပြည်ထောင်စုမြန်မာနိုင်ငံ စစ်တပ်များ၏ စစ်မှုထမ်းတို့အသုံးပြုနိုင်ရန်၊ အထူးနှုန်းသက်မှတ်၍ စစ်ဗိုလ်များသို့ ထုတ်ပေးသော ရမ်းအရက် အပါအဝင် ပြည်ထောင်စု မြန်မာနိုင်ငံ အရက်ချက်ရုံတွင် ချက်သော နိုင်ငံခြားအရက် ပြန်ပါသည့် အရက်ပေါ်တွင်၊ နိုင်ငံတွင်းအကောက်တော်ကို နောက်ဆုံးနေ့အထိ ပြင်ဆင်ထားသော ၁၉၁၇ခုနှစ်၊ စက်တင်ဘာလ ၁၈ ရက်နေ့စွဲပါ ဘဏ္ဍာရေးဌာန အမိန့်ကြော်ငြာစာအမှတ် ၇၈ တွင်ပါရှိသည့် ဇယား ၂၌ သတ်မှတ်ထားသော နှုန်းများ၏ ၄ ဆစည်းကြပ်ရမည်။ သို့ရာတွင်-

- (၁) ပြည်ထောင်စုရှိ အရက်ချက်ရုံတွင် ချက်သည့်ပြင်၊ တင်ချာဆေးရည်နှင့် အခြားအရက်ပြန်ပါသည့် ဆေးရည်များပြုလုပ်ရန်အလို့ငှါ၊ ပြည်ထောင်စုရှိ ဆေးချက်လုပ်သော ဆေးဆရာများသို့ ထုတ်ပေးသည့် ပြုပြင်ထားသော အရက်အတွက်၊ နိုင်ငံတွင်းအကောက်တော်ကို နောက်ဆုံးနေ့အထိ ပြင်ဆင်ထားသော ၁၉၁၇ ခုနှစ်၊ စက်တင်ဘာလ ၁၈ရက်နေ့စွဲပါ ဘဏ္ဍာရေးဌာန အမိန့်ကြော်ငြာစာ အမှတ် ၇၈ တွင်ပါရှိသည့် ဇယား ၂၌ သတ်မှတ်ထားသော နှုန်းများ၏ ၂ဆ စည်းကြပ်ရမည်။ ထို့ပြင်
- (၂) မြန်မာနိုင်ငံ ယစ်မျိုးမင်းကြီး၏ ခွင့်ပြုချက်အရ၊ ဆေးဝါးအဖြစ် စစ်တပ်များအား အခမဲ့ဖြန့်ဖြူးရန်၊ ရန်ကုန်မြို့၊ စစ်ရုံး၊ ရိက္ခာထောက်ပံ့ရေး ညွှန်ကြားရေးဝန်သို့ ထုတ်ပေးသော ရမ်းအရက်သည်၊ နိုင်ငံတွင်း အကောက်တော်ကုသ၍မှ လုံးဝကင်းလွတ်ရမည်။

၁၀။ ။ ဘော်ငွေပေါ်တွင်အကောက်တော်။ ။ ဘော်ငွေ (နိုင်ငံတွင်းအကောက်တော်) အက်ဥပဒေ ပုဒ်မ ၃၊ ပုဒ်မခွဲ (၁)တွင် ဖြစ်စေ၊ အခြားတည်ဆဲ တရားဥပဒေတရပ်ရပ်တွင် ဖြစ်စေ၊ မည်သို့ပင်ပါရှိစေကာမူ၊ ဘော်ငွေပေါ်တွင်အကောက်တော်ကို တအောင်စလျှင် ငွေတကျပ်နှုန်းဖြင့် စည်းကြပ်ရမည်။

----- Footnote -----

[ပင်ရင်း- ၁၉၉၇ ခုနှစ်တွင် ပြည်ထောင်စုရှေ့နေချုပ်ရုံးမှထုတ်ဝေသော ၁၉၅၅ ခုနှစ် အက်ဥပဒေများနှင့် နည်းဥပဒေများစာအုပ်မှ ကူးယူတင်ပြသည်။]

----- Attachment -----

[ပူးတွဲဖော်ပြသော စာရင်း ၁] 01 ပဌမဇယား။ ၁၉၅၅-၅၆ ခု၊ ဘဏ္ဍာတော်နှစ်အတွက်၊ အမြတ်တော်ခွန်နှင့် နောက်ထပ်အခွန်တော်နှုန်းများဇယား။ [ပုဒ်မ ၂ကို ကြည့်။]

[ပူးတွဲဖော်ပြသော စာရင်း ၂] 02 ဒုတိယဇယား။ မြန်မာနိုင်ငံစာပို့တိုက်အက်ဥပဒေတွင် ထည့်သွင်းရမည့်ဇယား။ [ပုဒ်မ ၅ ကိုကြည့်။]